

အခြေပစ္စည်းမှမြတ်စွန်းငွေ ပြင်ဆင်စည်းကြပ်မှုအရ စာရင်းညှိနှိုင်းမည့်ပမာဏနှင့် ရှင်းလင်းချက်များ  
အသိပေးလွှာ

|                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                     |                                    |                                       |                                 |                              |          |
|-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|------------------------------------|---------------------------------------|---------------------------------|------------------------------|----------|
| အခွန်ထမ်းအမည်                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                       |                                    |                                       |                                 |                              |          |
| အခွန်ထမ်းမှတ်ပုံတင်အမှတ်                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                            |                                    |                                       |                                 |                              |          |
| ပြင်ဆင်စည်းကြပ်မှုပြုလုပ်မည့်ကြေညာလွှာနှင့် သက်ဆိုင်သောဘဏ္ဍာနှစ်                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                    |                                    |                                       |                                 |                              |          |
| ပြင်ဆင်စည်းကြပ်မှုပြုလုပ်သည့်ရက်စွဲ                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                 |                                    |                                       |                                 |                              |          |
| အပိုင်း (က) ပြင်ဆင်စည်းကြပ်မှုပြုလုပ်ရန် စာရင်းညှိနှိုင်းမည့်ပမာဏ                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                   |                                    |                                       |                                 |                              |          |
| စဉ်                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                 | အကြောင်းအရာ                        | ကြေညာလွှာအရ/<br>စည်းကြပ်မှုအရ<br>ပမာဏ | ပြင်ဆင်စည်းကြပ်ခြင်း<br>အရ ပမာဏ | စာရင်းညှိနှိုင်းမည့်<br>ပမာဏ | မှတ်ချက် |
| ၁                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                   |                                    |                                       |                                 |                              |          |
| ၂                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                   |                                    |                                       |                                 |                              |          |
| ၃                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                   |                                    |                                       |                                 |                              |          |
| ၄                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                   |                                    |                                       |                                 |                              |          |
|                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                     | စုစုပေါင်းစာရင်းညှိနှိုင်းမည့်ပမာဏ |                                       |                                 |                              |          |
| သတိပြုရန်။                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                          |                                    |                                       |                                 |                              |          |
| <ul style="list-style-type: none"><li>• စာရင်းညှိနှိုင်းချက်တစ်ခုချင်းစီအတွက် ရှင်းလင်းချက်များကို အပိုင်း(ခ) ဖြင့် ဖော်ပြထားပါသည်။</li><li>• ပြင်ဆင်စည်းကြပ်မှုအရ အခွန်ထမ်းမှ ထပ်မံပေးဆောင်ရမည့် အခွန်/ (အခွန်ထမ်းမှ ပိုမိုပေးဆောင်ထားသည့် အခွန်) တွက်ချက်မှုကို အပိုင်း(ဂ) ဖြင့် ဖော်ပြထားပါသည်။</li><li>• ဝင်ငွေခွန် ပြင်ဆင်စည်းကြပ်မှုနှင့် စပ်လျဉ်းသည့် တွက်ချက်မှု ၊ ရှင်းလင်းချက်များ အသိပေးလွှာကို လက်ခံရရှိသည့် နေ့ရက်ပြီးနောက် အလုပ်လုပ်ရက် (၃) ရက်အတွင်း ပြန်လည်ပေးပို့ရန်ဖြစ်ပါသည်။</li><li>• စာရင်းညှိနှိုင်းချက်များကို သဘောတူညီမှုမရှိပါက အပိုင်း(ခ) စာတိုင် (၄) တွင် မည်သည့်အတွက် သဘောတူညီမှုမရှိကြောင်းကို ရှင်းလင်းချက်ဖြင့် ဖော်ပြပေး၍ ပြန်လည်ပေးပို့ရန် ဖြစ်ပါသည်။</li><li>• အပိုင်း(ခ) စာတိုင် (၄) တွင် မည်သည့်အတွက် သဘောတူညီမှု မရှိကြောင်းကို ဖြည့်စွက်ထားခြင်း မရှိပါက အသိပေးလွှာကို နားလည်သဘောပေါက် လက်ခံသဘောတူညီသည်ဟု မှတ်ယူမည်ဖြစ်ပါသည်။</li><li>• သတ်မှတ်ထားသည့် နေ့ရက်အတွင်း ဤအသိပေးလွှာကို ပြန်လည်ပေးပို့ခြင်းမရှိပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၈ ပုဒ်မခွဲ (ခ) ပုဒ်မခွဲငယ် (၉) အရ အရေးယူခြင်း ခံရနိုင်ဖွယ်ရှိပါကြောင်း ကြိုတင်အသိပေးလိုပါသည်။</li></ul> |                                    |                                       |                                 |                              |          |

ကန့်သတ်

ပြည်တွင်းအခွန်များဦးစီးဌာန

အခြေပစ္စည်းမှမြတ်စွန်းငွေ ပြင်ဆင်စည်းကြပ်မှုအရ စာရင်းညှိနှိုင်းမည့်ပမာဏနှင့် ရှင်းလင်းချက်များ  
အသိပေးလွှာ

| အပိုင်း (ခ) စာရင်းကိုက်ညီမှုပြုလုပ်မည့် ပမာဏနှင့် ပတ်သက်သည့် ရှင်းလင်းချက်(များ) |             |                                                      |                                                                                                                             |
|----------------------------------------------------------------------------------|-------------|------------------------------------------------------|-----------------------------------------------------------------------------------------------------------------------------|
| စဉ်                                                                              | အကြောင်းအရာ | အခွန်ရုံးမှ ပြင်ဆင်စည်းကြပ်မှုအတွက်<br>ရှင်းလင်းချက် | အခွန်ထမ်းမှ သဘောတူညီမှု မရှိပါက<br>မည်သည့်အတွက် သဘောတူညီမှုမရှိကြောင်း<br>ရှင်းလင်းချက်<br>(သဘောတူညီပါက ဖြည့်စွက်ရန်မလိုပါ) |
| (၁)                                                                              | (၂)         | (၃)                                                  | (၄)                                                                                                                         |
| ၁                                                                                |             |                                                      |                                                                                                                             |
| ၂                                                                                |             |                                                      |                                                                                                                             |

| (အပိုင်း ဂ) ပြင်ဆင်စည်းကြပ်မှုအရ အခွန်ထမ်းမှထပ်မံပေးဆောင်ရမည့် အခွန်/ (အခွန်ထမ်းမှ ပိုမိုပေးဆောင်ထားသည့် အခွန်) တွက်ချက်မှု |                                                                                                                                                     |      |
|-----------------------------------------------------------------------------------------------------------------------------|-----------------------------------------------------------------------------------------------------------------------------------------------------|------|
| စဉ်                                                                                                                         | အကြောင်းအရာ                                                                                                                                         | ပမာဏ |
| ၁                                                                                                                           | စုစုပေါင်းစာရင်းညှိနှိုင်းမည့်ပမာဏ                                                                                                                  |      |
| ၂                                                                                                                           | ----- ရက်စွဲပါ ----- ဘဏ္ဍာနှစ် အတွက် အခြေပစ္စည်းမှ<br>မြတ်စွန်းငွေကြေးညာလွှာဖြင့်တင်ပြထားသော စုစုပေါင်း အခွန်စည်းကြပ်ထိုက်<br>သည့် ဝင်ငွေ/ (အရှုံး) |      |
| ၃                                                                                                                           | ပြင်ဆင်စည်းကြပ်မှုအရ စုစုပေါင်း အခွန်စည်းကြပ်ထိုက်သည့် ဝင်ငွေ/ (အရှုံး)                                                                             |      |
| ၄                                                                                                                           | ပြင်ဆင်စည်းကြပ်မှုအရ အခွန်ပမာဏ ( အလျားကွက် ၃ X အခွန်ရာခိုင်နှုန်း)                                                                                  |      |
| ၅                                                                                                                           | ----- ရက်စွဲပါ ----- ဘဏ္ဍာနှစ်အတွက် ကြေးညာလွှာဖြင့်<br>တင်ပြထားသော ကျသင့်အခွန်                                                                      |      |
| ၆                                                                                                                           | ပြင်ဆင်စည်းကြပ်မှုအရ တိုးလာသော/(လျော့သွားသော) အခွန်<br>( အလျားကွက် ၄-၅)                                                                             |      |
| ၇                                                                                                                           | စိစစ်တွေ့ရှိချက်အရ ကြိုတင်အခွန်ပမာဏ                                                                                                                 |      |
| ၈                                                                                                                           | ----- ရက်စွဲပါ ----- ဘဏ္ဍာနှစ်အတွက် တင်ပြထားသော                                                                                                     |      |

ကန့်သတ်  
ပြည်တွင်းအခွန်များဦးစီးဌာန  
အခြေပစ္စည်းမှမြတ်စွန်းငွေ ပြင်ဆင်စည်းကြပ်မှုအရ စာရင်းညှိနှိုင်းမည့်ပမာဏနှင့် ရှင်းလင်းချက်များ  
အသိပေးလွှာ

|    |                                                                                                                   |  |
|----|-------------------------------------------------------------------------------------------------------------------|--|
|    | စုစုပေါင်း ကြိုတင်ခွန်ပမာဏ                                                                                        |  |
| ၉  | အခွန်ထမ်းမှ ထပ်မံ ပေးဆောင်ရမည့် အခွန် / (အခွန်ထမ်းကို ထပ်မံခွင့်ပြု ပေးရမည့် ကြိုတင်ခွန်) ( အလျားကွက် ၈-၇)        |  |
| ၁၀ | ဒဏ်ကြေးငွေ                                                                                                        |  |
| ၁၁ | အတိုး                                                                                                             |  |
| ၁၂ | အခွန်ထမ်းမှ ထပ်မံပေးဆောင်ရမည့် အခွန် စုစုပေါင်း/ (အခွန်ထမ်းမှ ပိုမို ပေးဆောင်ထားသည့်အခွန်) ( အလျားကွက် ၆+၉+၁၀+၁၁) |  |

**သတိပြုရန်။**

- ဤအသိပေးလွှာပါ တွက်ချက်မှုများမှာ ပြင်ဆင်စည်းကြပ်မှုအရ လူကြီးမင်း ထပ်မံ ပေးဆောင် ရမည့်အခွန်/ (ပိုမိုပေးဆောင်ထားသည့်အခွန်) ကို တွက်ချက်ပေးထားခြင်း ဖြစ်ပါသည်။ အခွန်စည်းကြပ်တောင်းခံလွှာ မဟုတ် သည့်အတွက် စီမံအုပ်ချုပ်မှုနည်းလမ်းအရ ပြန်လည်သုံးသပ်ပေးရန် တင်ပြ၍ မရကြောင်းကို အသိပေးအပ် ပါသည်။
- ဤအသိပေးလွှာအပိုင်း(ဂ)ပါ တွက်ချက်မှုများနှင့်စပ်လျဉ်း၍ တင်ပြလိုသည်များရှိပါက ကုမ္ပဏီနာမည်ပါ စာရွက် (Company Letter Head) ဖြင့် တင်ပြနိုင်ပါသည်။
- ဤအစီရင်ခံစာကို -----ရုံး တာဝန်ရှိသူများက လိုအပ်ပါကထပ်မံစိစစ်၍ လက်ခံအတည်ပြုသည့် အပေါ်မူတည်၍ အပြောင်းအလဲရှိမည် ဖြစ်ပါသည်။

၁၃။ အခွန်ရုံးမှလက်မှတ်ရေးထိုးရန်ဖြစ်ပါသည်။

|                                                                                              |                                                                                                       |                                                                                       |
|----------------------------------------------------------------------------------------------|-------------------------------------------------------------------------------------------------------|---------------------------------------------------------------------------------------|
| <p>အသိပေးလွှာပြုစုသူလက်မှတ်</p> <p>အမည်-</p> <p>ရာထူး-</p> <p>ရုံး/ဌာနစု-</p> <p>ရက်စွဲ-</p> |  <p>ရုံးတံဆိပ်</p> | <p>ကြီးကြပ်သူလက်မှတ်</p> <p>အမည်-</p> <p>ရာထူး-</p> <p>ရုံး/ဌာနစု-</p> <p>ရက်စွဲ-</p> |
|----------------------------------------------------------------------------------------------|-------------------------------------------------------------------------------------------------------|---------------------------------------------------------------------------------------|

ကန့်သတ်

ပြည်တွင်းအခွန်များဦးစီးဌာန

အခြေပစ္စည်းမှမြတ်စွန်းငွေ ပြင်ဆင်စည်းကြပ်မှုအရ စာရင်းညှိနှိုင်းမည့်ပမာဏနှင့် ရှင်းလင်းချက်များ  
အသိပေးလွှာ

၁၄။ ဖတ်ရှုသိရှိပါကြောင်းလက်မှတ်ရေးထိုးရန်ဖြစ်ပါသည်။ ကုမ္ပဏီ/ လုပ်ငန်း၏ တာဝန်ရှိသူကိုယ်တိုင် သို့မဟုတ် တရားဝင်ကိုယ်စားလှယ်မှ လက်မှတ်ရေးထိုးရန်ဖြစ်ပါသည်။

လက်မှတ် -

အမည် -

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်-

ရာထူး -

ဖုန်း၊ e-mail၊ လိပ်စာ-

ရက်စွဲ -